

**မြင်ညိး** နဝါ <phyin nyi> (古)多的,大量的  
**မြင်ပေါ** ကါ <phyin paw> (古)大量,多,也写作: မြင်ပည်း၊ မြင်ပြဲ၊ မြင်ပြမ်း၊ မြင်ဖြိုး၊ မြင်မျှ၊ မြင်ပဲ၊ မြင်ပြည်း၊ မြင်မွမ်း၊ မြင်မွမ်း၊ မြင်ဇေ 等  
**မြင်းချား** နါ <phyin: gya> = ဖရင်းချား  
**မြောင့်** I ကါ <phyaun> 弄直: အကောက်ကို ~ သည်။ 把弯的弄直。 II နဝါ <phyaun> ①直的,笔直 ②正直,直爽: လူရှိလူ ~ 老实人 ③放心,无后顾之忧,消停: ကလေးတွေချည်းပဲအိမ်မှာထားခဲ့ပြီးခရီးထွက်လာရတာဘယ်စိတ် ~ နိုင်မလဲ။ 孩子都留在家里,出门怎么能放心呢? / ထမင်းတောင် ~ အောင်မစားရဘူး။ 连饭都吃不消停。 ④顺利,通畅,顺畅: အလုပ်အကိုင် ~ သည်။ 工作顺利。 / အသက်ရှူ ~ သည်။ 呼吸顺畅。 / ငွေဝင်လမ်း ~ နေသည်။ 收入好。 ⑤(关系)融洽,和睦: သိပ်ကို ~ နေတယ်။ 他俩关系很融洽。 ⑥(射击)准确: လက် ~ သည်။ 枪法准。 ⑦(长相)英俊,俊俏: ရုပ် ~ သည်။ 长相漂亮。 ⑧(意思)准确: အဓိပ္ပါယ် ~ သည်။ 意思准确。  
**မြောင့်ကွယ်ကွယ်** ကါ <phyaun' gwe kwe> 招供时避重就轻,隐瞒真相  
**မြောင့်ချက်** နါ <phyaun' gyet> 【律】供词,口供: ~ ပေးသည်။ 招供,招认。 / တရားခံမှ ~ ယူနေသည်။ 向被告提取口供。  
**မြောင့်စင်း** နဝါ <phyaun' sin> 直直的,挺直的  
**မြောင့်ဆို** ကါ <phyaun' hso> 招供,招认: ~ ချက် ချက်, 口供  
**မြောင့်ညီ** ကါ <phyaun' nyi> 平直,齐整: သစ်ပင်များကို ~ စွာစိုက်ထားသည်။ 树栽得整齐。  
**မြောင့်တန်း** နဝါ <phyaun' tan> ①笔直的; 正直的,顺利的: မျဉ်းကြောင်းကို ~ အောင်ဆွဲပါ။ 把线划直。 ②(射击)准确  
**မြောင့်ဖြူး** ကါ <phyaun' byu> 平坦,顺利: ~ လှသေလမ်း: 十分平坦的路 / စီးပွားရေးမ ~ လှသော်လည်း.....။ 虽然经济不太景气.....  
**မြောင့်မြောင့်** ကဝါ <phyaun' byaun> ①径直,笔直地: ဒီလမ်းအတိုင်း ~ လိုက်သွားယင်ရောက်ပါတယ်။ 沿这条路一直走就能到。 ②顺利地,正常地,放心地: ကလေးရှုပ်လို့ထမင်း ~ မစားရဘူး။ 因为孩子闹,饭都吃不安稳。  
**မြောင့်မြောင့်ကြီး** ကဝါ <phyaun' byaun' gyi> ①正直地,直爽地; 笔直地 ②完全(相反): ~ ဆန့်ကျင်တဲ့နည်းပရိယာယ်နှစ်ခုဖြစ်တယ်။ 这是两个完全相反的策略。 / ~ မှားသည်။ 完全错了。  
**မြောင့်မြောင့်သားသား** ကဝါ <phyaun' byaun' tha: dha> 正直,直爽,诚实  
**မြောင့်မတ်** နဝါ <phyaun' mat> ①挺直,直立: ~ စွာရပ်နေ

သည်။ 笔直地立着。 ②径直: ဆိုရှယ်လစ်ပန်းတိုင်သို့ ~ စွာချီတက်ကြရမည်။ 一直走向社会主义的目标。 ③正直,直率,直爽: တည်ငြိမ် ~ သောပုဂ္ဂိုလ် 正直的人士  
**မြောင့်မှန်** နဝါ <phyaun' hman> 诚挚,忠诚,正直  
**မြောင့်သန်း** နဝါ <phyaun' than> 直,笔直  
**မြောင်** ကါ <phyaun> (俚) ①杀死,干掉: ရန်သူ့တပ်သားကို ဓားမနှင့် ~ ပစ်လိုက်သည်။ 用大刀把敌兵砍死。 ②吃光,用掉: ဒီဟင်းတခွက်လုံး ~ ပစ်လိုက်သည်။ 把这一盘菜全都吃光了。 ③砍,打: စဉ့်အိုးကိုတချက် ~ မိလေရာအိုးသည်ကဲ့သွား၏။ 照着缸打去,缸破了。 ④偷,拿走: ငါ့ဖောင်တိန်ကိုတယ်သူ ~ သွားသလဲ။ 谁把我的钢笔偷走啦?  
**မြောင်မြောင်** မသါ <phyaun byaun> 噼噼啪啪, (枪声) 呼呼: လက်ခုပ်သံ ~ မြည်သည်။ 掌声噼噼啪啪。  
**မြောင်းမြောင်း** မသါ <phyaun: byaun> 哗啦啦, 咣咣: လက်ခုပ်သံတွေ ~ ညံသွားတော့၏။ 哗哗的掌声响成一片。  
**မြိုင်မြိုင်** ကဝါ <phyaun byain> 大量,繁多: မျက်ရည်တွေ ~ ကျလာသည်။ 泪如雨下。 / ချွေး ~ ကျသည်။ 大汗淋漓。 / ဆီးသီး ~ သီးနေသည်။ 枣儿累累。 / လက်ခုပ်သံ ~ 掌声雷动。 / ပန်းပင်တွေ ~ ပေါက်နေကြသည်။ 长着许多花草。  
**မြစ်** I ကါ <phyit> ①是: ကျနော်သည်အလုပ်သမားတယောက် ~ ၏။ 我是一个工人。 ②发生,出现: ရန် ~ သည်။ 发生争吵。 / စစ် ~ သည်။ 发生战争。 / ဒေါသ ~ သည်။ 生气,发火。 / ~ လိုရာ ~ ပါဝေ။ 豁出去了。 / ~ ချင်ရာ ~ စိတ်မညှစ်ပါဘူး။ 无论发生什么情况都不灰心。 ③制造,生产: ပြည်တွင်း ~ စက်ဘီး 国产自行车 / လက် ~ 手工的 ④变为,成为: သူ့ဆရာဝန်တယောက် ~ သွားပြီ။ 他成了一个医生。 ⑤相爱; 发生暧昧关系: ဟိုအမျိုးသမီးဘယ်သူနဲ့ ~ နေမှန်းမသိဘူး။ 那个女的不知跟谁搞上恋爱了。 ⑥熟练,高明: လက်သမားအတတ်မှာအလွန် ~ သည်။ 木工手艺很高明。 ⑦行,可以: မသွားယင်မ ~ ဘူး။ 不去不行。 / ကျွန်ုပ်သည်သူနှင့်အလုပ်လုပ်၍ ~ သည်။ 工作上我跟他合得来。  
**II** ကဝါ <phyit> 完成,成功: လာ ~ သည်။ 来成了。 / သွား ~ သည်။ 去成了。  
**မြစ်ကတတ်ဆန်း** ကဝါ <phyit g-dat hsan> 随随便便,马马虎虎,草草,凑和: ~ ဆောက်ထားသောတဲကလေး 草草盖起来的茅屋  
**မြစ်ကြောင်း** နါ <phyit kyaun> ①事情的状况、原委,经过 ②起因,起源: ~ ကုန်စင်ပြောပြစေချင်သည်။ 希望你把事情经过全部讲出来。  
**မြစ်ခြင်းမြစ်ကြီး** နါ <phyit khyin: pya' k-ri' ya> 【语】性状动词  
**မြစ်စေ** သါ <phyit zei> 无论,不管,哪怕是: မည်သည့်အရပ်သို့ရောက်သည် ~ လူထုကိုအားကိုးရမည်။ 不管走到哪里,都要依靠群众。 / မည်သို့ပင် ~ 不管如何.....